

ဖုန်းသုညသုံးလုံး (000) လုပ်ငန်းစဉ်

အရေးပေါ် အခြေအနေမှာ အမြဲတမ်း ဖုန်းသုညသုံးလုံး (000) ကိုခေါ်ပါ

အဆင့် ၁

သင် လိုအပ်တဲ့ ဝန်ဆောင်မှုဟာ ဘယ်ဝန်ဆောင်မှုလဲလို့ မေးပါလိမ့်မယ် - ရဲတပ်ဖွဲ့လား၊ မီးသတ်လား၊ ဒါမှမဟုတ် လူနာတင်ယာဉ်လား။



တကယ်လို့ သင် စကားပြန်လိုအပ်ရင် သင် လိုအပ်တဲ့ ဘာသာစကားကို အင်္ဂလိပ်လို ပြောပါ။

အဆင့် ၂

အဲဒီအခါမှာ သင့် ဖုန်းကို ESTA အရေးပေါ် ဆက်သွယ်ရေး ဌာနနဲ့ ဆက်သွယ်ပေးလိမ့်မယ်။

သင့်ကို မေးပါလိမ့်မယ် -

ရဲတပ်ဖွဲ့၊ မီးသတ်၊ ဒါမှမဟုတ် လူနာတင်ယာဉ်ကို ဘယ်နေရာမှာ လိုအပ်တာလဲ။

ဒါက အရေးအကြီးဆုံးအချက်ပါ။

တယ်လီဖုန်း လက်ခံသူက အနီးဆုံး ကန့်လန့်ဖြတ်လမ်းရဲ့ နာမည်ကိုမေးပြီး၊ ဒါမှမဟုတ် အနီးအနားက အထင်ကရ အဆောက်အအုံကိုမေးပြီး လိပ်စာကို စိစစ်ပါတယ်။

သင့်ကို နောက်ထပ် မေးပါလိမ့်မယ် -

သင့်ရဲ့ အရေးပေါ်အခြေအနေဟာ ဘာလဲ။

အရေးပေါ်အခြေအနေ ဖြစ်ရာနေရာနဲ့ ဘယ်လို အရေးပေါ်အခြေအနေလဲဆိုတာ တယ်လီဖုန်း လက်ခံသူက သိတာနဲ့တစ်ပြိုင်နက် အကူအညီကို စီစဉ်ပါလိမ့်မယ်။



အဆင့် ၃

တယ်လီဖုန်း လက်ခံသူက အချက်အလက်တွေ ဖြစ်နိုင်သမျှ များများ ရရှိ နောက်ထပ် မေးခွန်းတွေ ဆက်မေးပါလိမ့်မယ်။

ဒီလိုမေးမြန်းတာဟာ အရေးပေါ်အခြေအနေ တုံ့ပြန်ပေးမှာကို နှောင့်နှေးစေမှာ မဟုတ်ပါဘူး။

